

# သာမန်ကာလ (၂၄)ကြိမ်မြောက် တန်ရှုံးနွေ့နေ့

ရှင်မှာကု ၈။ ၂၇-၃၅

ယော်အူးဘုရားရှင်က “လူတို့သည် ငါမည်သူဖြစ်သည်ဟူ၍ ဆိုကြသနည်း” ဟု မိမိတပည့်တော်တို့အား မေးတော်မူ၏ တဲ့။ ယနေ့ခေတ်အခါမှာလည်း ယော်အူးရှင်ကို လူတွေက ကြားဖူးကြပေမဲ့ ဘယ်သူဘယ်ဝါဖြစ်တယ် ဆိုတာ မသိကြသေးပါဘူး။ ယော်အူးရှင်ရဲ့အကြောင်းတွေကို တရားဟောဆရာတစ်ချို့၊ ဟောပြောနေကြတာကို ကြားဖူးတယ်။ ယော်အူးရဲ့ပုံတော်ကားချပ်တွေကို မြင်ဘူးတယ်၊ လက်ဝါးကားတိုင်ကို တွေ့ရင် ဒါ ခရစ်ယာန်ဘာသာလို့တော့ သိကြပါတယ်။ တစ်ချို့လူတွေကလည်း သခင်ယော်အူးက လူဘဝမှာ တရားကျင့်လို့ ဘုရားဖြစ်သွားတာလို့ ထင်နေကြသေးတယ်။

ယော်အူးရှင်နဲ့ တွေ့ကြခဲ့တဲ့သူတွေ ပြောင်းလဲသွားကြတာကို မြင်နေရပါတယ်။ ဥပမာ - မာရီယားမာဒလေနား၊ ရှင်ပေါလူး၊ အခွန်ခံသူများ၊ အပြစ်ရှိသူများ ပြောင်းလဲလာကြပါတယ်။

ဒါကြောင့် ယော်အူးရှင်က သူ့ကို လူတွေက ဘယ်လို့ထင်မြင်ကြသလဲ၊ ဘယ်လို့ခံယူထားကြသလဲဆိုတာ မေးမြန်းတာဖြစ်ပါတယ်။ ယော်အူးရှင်က အခုလို့မေးလိုက်တဲ့အခါ လူတွေရဲ့ ကိုယ်တော့အပေါ် ထင်မြင်ယူဆချက်တွေ အမျိုးမျိုး ထွေက်လာပါတယ်။

ဟုတ်ပါပြီ၊ သူတစ်ပါးတွေက ယော်အူးရှင်ကို ဘယ်လို့ပဲ ထင်မြင်ယူဆကြပါစေ သင်တို့ကိုယ်တိုင်က ယော်အူးရှင်ကို ဘယ်လို့ထင်မြင်လို့၊ ဘယ်လို့ခံယူထားကြသလဲဆိုတာ သူ့တပည့်တော်ကြီးတွေကို မေးတော်မူပါတယ်။

သူတစ်ပါးတွေ ထင်မြင်ကြတာ၊ ခံယဉ်ထားကြတာက အရေးမကြီးဘူး။  
သင်ကိုယ်တိုင်ရဲ့ ခံယဉ်ချက်က သင့်ဘဝအတွက်တော့ အရေးကြီးဆုံးပါပဲ။  
တပည့်တော်ကြီးတွေကိုယ်စား ရှင်ပေတရားက “ကိုယ်တော်သည်  
ခရစ်တော်ဖြစ်ပါသည်” လို့ ပြန်ဖြေကြားလိုက်ပါတယ်။ အဲဒီလို့  
အမှန်အတိုင်း သိပြီးတဲ့အခါ ယေဇုံဘုရားရှင်ကို လက်ခံဖို့ လိုတယ်။  
နားလည်ဖို့ လိုတယ်။ ကိုယ့်ဘဝကို ဘုရားရဲ့အလိုတော်အတိုင်း  
အသက်ရှင်ဖို့ လိုပါတယ်။

သူတို့က ကိုယ်တော့ကို “ခရစ်တော် ဖြစ်ပါတယ်၊ ဘုရားရဲ့သားတော်  
ဖြစ်ပါတယ်။” လို့ သိမှတ်ဝန်ခံကြပေမဲ့ သူတို့ သိစရာ ကျွန်းသေးတယ်။  
ဒါကြောင့် သူတို့ကို “ဘယ်သူ့မျှ မပြောနဲ့” လို့ တားမြစ်ရတာပါ။

ရှင်ပေတရားက ယေဇုံဘုရားရှင်ကို သိလို့သာ သိတာ၊ အပြည့်အဝ  
မသိသေးဘူး။ ဒါကြောင့် ယေဇုံဘုရားရှင် အသေခံမယ်ဆိုတဲ့စကားကို  
သူက မကြားချင်ဘူး။ သူက ယေဇုံဘုရားရှင်ရဲ့နောက်လိုက်ဖြစ်လို့  
ဘုန်းကြီးချင်တယ်၊ ဂုဏ်ရှိချင်တယ်။ ညွင်းပမ်းနိုင်ပ်စက်တာကို  
မခံထမ်းချင်ဘူး။

အခုတော့ ယေဇုံဘုရားရှင်က အသေခံမယ်။ သေရာမှ ပြန်ရှင်မယ်။  
သူ့နောက်လိုက်တဲ့သူတွေလည်း သူ့အတိုင်း “မိမိလက်ဝါးကားတိုင်ကို  
ထမ်းပြီးလိုက်ရမယ်” လို့ မိန့်တော်မူပါတယ်။

ယေဇုံဘုရားရှင်က ဘုရားပါ။ ဘာမဆိုတတ်နိုင်ပါတယ်။  
ဘယ်လိုနည်းလမ်းနဲ့မဆို လူတွေကို သေခြင်း/ပျက်စီးခြင်း ဘေးကနေ  
ကယ်တင်နိုင်ပါတယ်။ အဲဒီလိုကယ်တင်ရာမှာ တပည့်တော်ကြီးတွေနဲ့အတူ  
ကျနော်တို့တွေကတော့ တန်ခိုးအာကာနဲ့ ကယ်တင်စေချင်တာ။  
အခုတော့ ဒုက္ခာခံ အသေခံတဲ့နည်းနဲ့ ကယ်တင်တာကို သင်တို့က  
သဘောတူချင်မှာ မဟုတ်ပါဘူး။ ကျနော်ကတော့ သဘောတူတယ်။

လူတွေကို ကယ်တင်ရာမှာ ကြံးတွေ.ရမည် အနောက်အယုက်  
အတားအဆီးမှန်သမျှကို တန်ခိုးအာဏာနဲ့ နှိပ်ကွပ်စေချင်တယ်။  
ဘယ်သူမျှ မထောင်နိုင်အောင် အာဏာနဲ့ ချလိုက်စေချင်တာက  
လူ.ဆန္ဒပါပဲ။ ဒါပေမဲ့ ကောင်းမြတ်တဲ့ဘုရားက တန်ခိုးအာဏာရှိတိုင်း  
အဲ ဒီလို့ အကြမ်းမဖက်ပါဘူး။ ချစ်ခြင်းမေတ္တာတရားနဲ့ ဒုက္ခခံ  
အသေခံတဲ့ နည်းလမ်းနဲ့ လူတွေကို ကယ်တင်တယ်။ ဒါကို  
စဉ်းစားမိလေလေ ဘုရားရဲ့ ချစ်ခြင်းမေတ္တာကြီးမားပုံကို အုံပြုရလေလေ  
ပါပဲ။

ဒါဆို ခရစ်ယာန်လမ်းစဉ်က ဒီလောကအသက် တာကို  
မှန်းတီးရေးလား၊ ဒုက္ခရှာ ခံထမ်းရေးလား မဟုတ်ပါဘူး။  
ယေဇားဘုရားရှင်က လူတွေ ဒုက္ခဆင်းရဲမှ လွှတ်ကင်းစေလိုလို့  
သူ.ထံလာကြတဲ့ ရောဂါသည်တွေကို တစ်ယောက်မကျွန်း  
ပေါ့က်ကင်းချမ်းသာစေတယ် မဟုတ်ဘူးလား။ ယေဇားဘုရား  
ကိုယ်တော်တိုင်ကလည်း ဒုက္ခကို မလိုလားသူဖြစ်လို့ ရုက်ဆေမာနိုဥယျာဉ်  
ထဲမှာ “ဖြစ်နိုင်ရင် ဒုက္ခမခံထမ်းရဖို့” ဆူတောင်းခဲ့တယ် မဟုတ်လား။

ဘာသာသူတို့ ဒုက္ခမခံပဲ သူတစ်ပါးကို ဘယ်လိုလုပ် ချစ်ကြောင်း  
ပြနိုင်မှာလဲ။ သူတစ်ပါးကို ချစ်ရင် သူတစ်ပါးအတွက် ဒုက္ခခံရစမြဲပါ။  
ဒါကြောင့် ဘုရားကလည်း လူကို ကယ်တင်ရာမှာ တန်ခိုးအာဏာပြပီး  
ကယ်တင်တဲ့ နည်းကို မသုံးပဲ လူတွေကို ချစ်တဲ့ နည်းနဲ့ပဲ ကယ်တင်တယ်။  
ဘယ်လောက်အထိ ချစ်တဲ့ နည်းလဲ၊ အသေခံတဲ့ အထိ ချစ်တဲ့ နည်းနဲ့  
ကယ်တင်တာပါ။ ကိုယ့်အသက်ကို စွဲန်ခြင်းထက်  
ကြီးမြတ်တဲ့ ချစ်ခြင်းဆိုတာ မရှိတော့ပါဘူး။

ဒါကြောင့် သူ.နောက်လိုက်ကြတဲ့ ကျနော်တို့ဘာသာသူတွေကိုလည်း  
မိမိကားတိုင်ကို နေ့စဉ်ထမ်းပြီး လိုက်ကြရမယ်ဆို ဖိတ်ခေါ်တော်မူတာပေါ့။  
လူတွေက ဒုက္ခခံရရင် ညီးတွားကြတယ်။ ဆက်မချစ်နိုင်ကြတော့ဘူး။

စိတ်ပျက်ကြတော့တယ်။ ဒါပေမဲ့ သေချာစဉ်းစားကြည့်နော် ဘာသာသူတို့။ ဒုက္ခာခံ အသေခံလိုသာ ခံတာပါ။ ယေဇုံဘုရားရှင်ရဲ့ဘဝမှာ ဒုက္ခာဆင်းရဲနဲ့ အဆုံးသတ်သလား၊ အောင် မြင် ခြင်းနဲ့ အဆုံးသတ်သလား။ တပည့်တော်ကြီးတွေရဲ့ဘဝမှာ ညှင်းပမ်းနိုင်စက်တာတွေ အမျိုးမျိုးခံရပေမဲ့ ဒုက္ခာဆင်းရဲနဲ့ အဆုံးသတ်သလား၊ ထာဝရအသက်နဲ့ ကောင်းကင်ဘုံမှာ အဆုံးသတ်သလား။ သေချာစဉ်းစားပါ။

ဒါကြောင့် ယနေ့ဖတ်ရတဲ့ ဒုတိယကျမ်း ရှင်ယာကုပ်ည်ဝါဒစာမှာ “ငါ၏ညီအစ်ကိုတို့၊ လူတစ်ဦးက သူ၌ယုံကြည်ခြင်းရှိသည်ဟု ဆိုသော်လည်း (သူယုံကြည်တဲ့ အတိုင်း) ကျင့်ကြံမှုမရှိလျှင် မည်သည့်အကျိုးကို ရရှိမည်နည်း။” ဒါကြောင့် ကိုယ်ယုံကြည်တဲ့အတိုင်း ကျင့်ဖို့ ဘယ်လို့ ဒုက္ခာအခက်အခဲပဲ ရှိနေပါစေ၊ ကျင့်ကြံပါ။ ကားတိုင်ထမ်းပါ။

ဟုတ်ပါတယ်။ ယုံကြည်ခြင်းအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်း ခံရတာပါ။ ကျင့်ကြံအားထုတ်နိုင်လို့ မဟုတ်ပါဘူး။ ဒါကို သဘောတူပါတယ်။ ဒါပေမဲ့ သင့်ယုံကြည်ခြင်းက ကျင့်စဉ်မပါတဲ့၊ လက်တွေ့မဟုတ်တဲ့ ယုံကြည်ခြင်းဘဲလား။ ဒါဆိုရင် သင့်ယုံကြည်ခြင်းက အစစ်မဟုတ်တော့ဘူး။ အပေါ်ယုံကြည်ခြင်းပဲ ဖြစ်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ရှင်ယာကုပ်က ဆက်ပြီးရေးထားတာက “ထို့ကြောင့် ကျင့်ကြံမှုမရှိသောယုံကြည်ခြင်းသည် အသဖြစ်၏” တဲ့။

ဒါကြောင့် ဘဝမှာ ဘယ်လိုပဲ ဒုက္ခာအခက်အခဲပဲ ကြံကြံ၊ ယေဇုံဘုရားရဲ့တရားတော်အတိုင်းသာ ကျင့်ကြံပါ။ သင့်ဘဝဘာ ဒုက္ခာဆင်းရဲနဲ့ အဆုံးသတ်ရမှာမဟုတ်ဘူး။ ထာဝရသူခချမ်းသာနဲ့ပဲ အဆုံးသတ်ရပါလိမ့်မယ်။ နားဆင် သူအားလုံးအပေါ် ဘုရားသခင့်ကောင်းကြီးမဂ်လာများ ခံစားကြရပါစေ။